


KBZSC အစိုးရ ငွေတိုက်စာချုပ် Secondary Market



ပြန်မာနိုင်ငံအရင်းအနှီး ဈေးကွက်၏ အနာဂတ် အလားအလာ



စာ - ၆

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အကျဉ်းချုပ်

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ မှ ဇွန်လအတွင်း အစုရှယ်ယာရောင်းဝယ်မှုပမာဏ စုစုပေါင်းမှာ မြန်မာ ကျပ်ငွေ ၃.၄၃ ဘီလီယံခန့်ဖြစ်ပြီး၊ အစုရှယ်ယာအရေအတွက် ၅.၉ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

Ref: YSX

STOCK	APR-JUN HIGH (MMK)	APR-JUN LOW (MMK)	AVERAGE DAILY VOLUME	TOTAL TRADING VALUE (MMK)
FMI	11,000	9,400	1,950	1,140.1 mil
MTSH	3,850	3,400	5,424	1,130.8 mil
MCB	9,100	7,400	96	44.0 mil
FPB	24,000	21,000	556	716.3 mil
TMH	2,900	2,650	968	151.7 mil
EFR	2,750	2,600	3,839	249.2 mil

ရန်ကုန်စတော့အိတ်ချိန်းသတင်း

ရန်ကုန်စတော့အိတ်ချိန်း၏ (၆) ခုမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည့် EFR ကုမ္ပဏီ

၂၀၂၀ ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဦးဆုံးအလုံးစုံသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Ever Flow River Group Public Co.,Ltd (EFR) သည် YSX ၏ (၆) ခုမြောက်စာရင်းဝင်ကုမ္ပဏီ အဖြစ်ဝင်ရောက်လာခဲ့ပြီး ယင်းနေ့၏ ကြမ်းခင်းဈေးနှုန်း ကို ကျပ် ၂,၃၀၀ သတ်မှတ်ခဲ့ပါသည်။ စာရင်းဝင်သည့်နေ့တွင် ဥက္ကဋ္ဌ ဦးကျော်လွင်ဦးမှ ရန်ကုန်စတော့ အိတ်ချိန်း၏ “အောင်ဇေယျတု” ခေါင်းလောင်းအားသုံးကြိမ်တီးခတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပထမနေ့ အဖွင့်ဈေးမှာ ကျပ် ၂,၇၀၀ ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယင်းနေ့တွင် ကျပ် ၂,၇၀၀ ဖြင့် ဈေးနှုန်းပိတ်ခဲ့ကာ အစုရှယ်ယာ ၃၀,၀၀၀ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

EFR သည် လက်အောက်ခံကုမ္ပဏီ ၈ ခုနှင့် ဖက်စပ်ကုမ္ပဏီ ၂ခုတို့ဖြင့် ဖွဲ့စည်းထားသော အလုံးစုံသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် ကုမ္ပဏီအုပ်စုဖြစ်ပါသည်။ Ever Flow River Group Public Co., Ltd အား KBZSC မှ Lead Manager နှင့် Financial Advisor အနေဖြင့်ဆောင်ရွက်ခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါသည်။ လက်ရှိအချိန်တွင် EFR ၏ အစုရှယ်ယာဈေးနှုန်းမှာ ကျပ် ၂,၇၀၀ တွင် အရောင်းအဝယ်ပြုလုပ်လျက် ရှိပါသည်။

MTSH အမှုဆောင်အရာရှိချုပ်အသစ်နှင့် အမြတ်ဝေစုကြေညာခြင်း

JUN 24

**MTSH (၇) ကြိမ်မြောက်
နှစ်ပတ်လည်အထွေထွေ
အစည်းအဝေး**

နံနက် (၁၀) နာရီ
(အွန်လိုင်းအစည်းအဝေး)

၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်တွင် Myanmar Thilawa SEZ Holdings Public Company Limited (MTSH) ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ဇောဝေသည် MTSH ၏ အမှုဆောင်အရာရှိချုပ် (CEO) ရာထူးမှနှုတ်ထွက်ခဲ့ပြီး လက်ရှိ အမှုဆောင်ဒါရိုက်တာနှင့် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြင့်ဇော်အား CEO အသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါသည်။ ကုမ္ပဏီ၏ ထုတ်ပြန်ပြောကြားချက်အရ ဦးမြင့်ဇော်သည် ဆောက်လုပ်ရေးလုပ်ငန်းမှ ကုန်သွယ်ရေးလုပ်ငန်းအထိ စီးပွားရေးနယ်ပယ်မျိုးစုံတွင် နှစ်ပေါင်း ၂၀ ကျော်လုပ်ငန်းအတွေ့အကြုံရှိပြီး လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် လျင်မြန်စွာတိုးတက်နိုင်မှု မှတ်တမ်းကောင်းများလည်းရှိပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကုန်ဆုံးသည့်ဘဏ္ဍာရေးနှစ်အတွက် MTSH မှ ရှယ်ယာတစ်စုလျှင် ကျပ် ၂၀၀ ကို အမြတ်ဝေစုဖြစ် ရှယ်ယာရှင်များအား ခွဲဝေပေးရန် အဆိုပြုခဲ့ပါသည်။ ကုမ္ပဏီမှ ရှယ်ယာရှင်များသို့ အမြတ်ဝေစုအဖြစ် ခွဲဝေပေးမည့် ငွေပမာဏ စုစုပေါင်းမှာ ကျပ် ၇.၇၉ ဘီလီယံခန့် ရှိပါသည်။ အမြတ်ဝေစုထုတ်ပေးမည့်ရက်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အတည်ပြုခဲ့ပါသည်။

UN Global Compact Network တွင် EFR မှအဖွဲ့ဝင်အဖြစ်ပါဝင်

၂၀၂၀၊ ဇွန် ၁ ရက်နေ့မှ စ၍ EFR သည် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်၏အခြေခံမူ ၁၀ ချက်နှင့်အညီ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာသဘောတူညီမှုကွန်ယက်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ အဆိုပါသဘောတူညီချက်၏ အခြေခံမူ ၁၀ ချက်တွင် လူ့အခွင့်အရေးဆိုင်ရာ၊ ကလေးလုပ်သားစေခိုင်းမှုတိုက်ဖျက်ရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကာကွယ်မှုဆိုင်ရာနှင့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ခြင်းနှင့် အခြားသဘောတူညီချက်များပါဝင်ပါသည်။ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာကွန်ယက်တွင် EFR မှ အဖွဲ့ဝင်အဖြစ် ပါဝင်လာခြင်းသည် ကုမ္ပဏီ၏ အလုံးစုံသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးအပ်သည့်လုပ်ငန်းကို သိသာထင်ရှားသည့် အကျိုးသက် ရောက်မှုများရရှိစေသည်သာမက လုပ်ငန်းဆောင်ရွက်မှုများကို ယခုထက်ပို၍ ပွင့်လင်းမြင်သာစေမည်ဟု ယူဆပါသည်။

ကုမ္ပဏီ၏ ထုတ်ဖော်ပြောဆိုချက်အရ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာကွန်ယက်အဖွဲ့သည် နိုင်ငံပေါင်း ၁၆၀ ကျော်တွင်ရှိသည့် ကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော်ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

FMI ၏ Covid-19 ကာလတွင် စီးပွားရေးဆက်လက်လည်ပတ်နိုင်မှုဆိုင်ရာ အမေးအဖြေ

ပြီးခဲ့သည့်မေလပိုင်းတွင် KBZSC မှ FMI ၏ Management Associate ဖြစ်သူ ဦးခန့်ဇော်မော်အား Covid-19 ကာလအတွင်း ကာလတိုစီးပွားရေးမဟာဗျူဟာ နှင့် စီးပွားရေးဆက်လက်လည်ပတ်နိုင်ရေးစီမံချက်အကြောင်းအရာများကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

Q: Covid-19 သည် FMI ၏ ကာလတိုစီးပွားရေးအစီအစဉ်များအပေါ် မည်သည့်သက်ရောက်မှုများရှိနိုင်မလဲ? ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးအပေါ်သက်ရောက်မှုများရှိလာနိုင်မလား?

Covid-19 သည် အခြားစီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိသကဲ့သို့ FMI ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုအပေါ်သက်ရောက်မှုများရှိခဲ့ပါသည်။ FMI ကုမ္ပဏီအုပ်စု၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆောင်ရွက်မှုအချို့နှင့် ကြိုတင်ပြင်ဆင်ထားသည့် စီးပွားရေးအစီအစဉ်အချို့တွင် နှောင့်နှေးမှုများ ကြုံတွေ့နိုင်ပါသည်။ ကုမ္ပဏီအုပ်စု၏ စီးပွားရေးလုပ်ငန်းအချို့တွင် ရောင်းအားများ အတိုင်းအတာတစ်ခုအထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းရပါသည်။ သို့သော် ကုမ္ပဏီ အုပ်စုမှ ကုန်ကျစရိတ်လျှော့ချခြင်းနှင့် အခြားဝင်ငွေလမ်းကြောင်းများရှာဖွေခြင်းမှတစ်ဆင့် ကုမ္ပဏီ၏ ဆုံးရှုံးမှုများလျှော့ချရန် စီစဉ် ထားသောကြောင့် ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးအပေါ်သိသိသာသာ ထိခိုက်မှုရှိနိုင်မည်မဟုတ်ပါ။

Q: Covid-19 ကြောင့် ကုမ္ပဏီအုပ်စု၏ ကာလရှည်မဟာဗျူဟာနှင့် စီးပွားရေးတိုးချဲ့မှုအစီအစဉ်များအပြောင်းအလဲရှိနိုင်ပါသလား?

Covid-19 အခြေအနေတစ်ခုတည်းကြောင့် ကုမ္ပဏီအုပ်စု၏ ကာလရှည်မဟာဗျူဟာနှင့် စီးပွားရေးတိုးချဲ့မှုအစီအစဉ်များအပြောင်းအလဲရှိမည်မဟုတ်ပါ။

Q: FMIအနေဖြင့် Covid-19ကာလအတွင်းကြိုတင်မခန့်မှန်းနိုင်သော စီးပွားရေးအခြေအနေအပြောင်းအလဲများကို ကျော်ဖြတ်နိုင်ရန် မည်သို့ကြိုတင်ပြင်ဆင်ထားပါသလဲ? လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် မည်သည့် စီးပွားရေးအစီအစဉ်များ ရေးဆွဲထားပါသလဲ?

FMI သည် ရိုးမအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်နှင့်အညီ လုပ်ငန်းဆက်လက်လည်ပတ်နိုင်မည့် အစီအစဉ်များကို ရိုးမအုပ်စု၏ စီမံချက် စည်းမျဉ်းစည်းကမ်းအတိုင်း ပြင်ဆင်ထားပါသည်။ FMI ကုမ္ပဏီအုပ်စုသည် မိမိတို့ဝန်ထမ်းများကို အိမ်မှတဆင့်အလုပ်လုပ်ခြင်း (WFH) အစီအစဉ်ကို လိုအပ်သလိုချမှတ်ထားခြင်းဖြင့် ဝန်ထမ်းများ၏ ကျန်းမာရေးလုံခြုံမှုကို ဆက်လက်ဦးစားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီအုပ်စုသည် ၎င်း၏ ကာလတိုငွေသားပြန်လည်ဖော်ထုတ်နိုင်သည့် အခြေအနေကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ကုမ္ပဏီမှ ရွေးချယ်နိုင်သည့် ဘဏ္ဍာရေးဆိုင်ရာနည်းလမ်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ ကုမ္ပဏီမှ အစုရှယ်ယာ ရှင်များ၊ ဝန်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများ နှင့် စည်းမျဉ်းစည်းကမ်းကြီးကြပ်သူများအပါအဝင် အဓိကသက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်သတင်းပေးပို့သွားမည် ဖြစ်ပါသည်။

Q: Memories Group နှင့် အိမ်ခြံမြေစီးပွားရေးလုပ်ငန်းများမှ ဝယ်လိုအားထိခိုက်နိုင်မှုများက FMI ကုမ္ပဏီအုပ်စုအပေါ်မည်သည့် သက်ရောက်မှုများရှိနိုင်မလဲ? ကုမ္ပဏီအုပ်စုအနေဖြင့် အဆိုပါအခက်အခဲများမှ မည်သို့ကျော်ဖြတ်သွားရန် စီစဉ်ထားပါသလဲ?

ကုမ္ပဏီအုပ်စု၏ ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများအနေဖြင့် ဝန်ထမ်းများ၊ မိတ်ဖက်များ၊ အခြားလုပ်ငန်းမှ သက်ဆိုင်သူများ နှင့် ပေါင်းသင်းဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းသွားခြင်းဖြင့် လုပ်ငန်းများလျှင်မြန်စွာ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်ထားပါသည်။ အဆိုပါစီးပွားရေးလုပ်ငန်းများအပေါ် Covid-19 ၏ သက်ရောက်မှုကို ကုမ္ပဏီသည် ရှောင်လွှဲနိုင်မည်မဟုတ်သောကြောင့် ခိုင်မာသည့် စီးပွားရေးအခြေခံအုတ်မြစ် တည်ဆောက်ထားခြင်းသည် အလွန်အရေးကြီးပါသည်။

Q: Covid-19 သည် Yoma Central စီမံကိန်း အကောင်အထည်ဖော်မှုအပေါ် သက်ရောက်မှုများရှိနိုင်သလား? စီမံကိန်း ပြီးစီးမည့် သတ်မှတ်ရက်များကို ပြည့်မီနိုင်ရန် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်းပြင်ဆင်မှုများပြုလုပ်ထားပါသလား?

Yoma Central စီမံကိန်းသည် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စီမံအုပ်ချုပ်သူများမှ အချိန်ဇယားအပြောင်းအလဲများပြုလုပ်သွားမည်မဟုတ်ပါ။

Q: လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီအုပ်စု၏အမြတ်ဝေစုခွဲဝေသည့် အစီအစဉ်အပြောင်းအလဲရှိနိုင်ပါသလား?

လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီအုပ်စု၏ အမြတ်ဝေစုခွဲဝေသည့် အစီအစဉ်အပြောင်းအလဲကြီးကြီးမားမားရှိမည်မဟုတ်ဘဲ အမြတ်ဝေစုခွဲဝေခြင်းသည် လုပ်ငန်းစွမ်းဆောင်ရည်နှင့် ငွေသားလိုအပ်ချက်များအပေါ်မူတည်သွားမည်ဖြစ်သည်။

စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ ကိုယ်တိုင်ပေးသင့်သည့် ပေးခွန်း (၅) ခု

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် မိမိဝယ်ယူလိုသည့် ရှယ်ယာကို ကြိုတင်လေ့လာမှုများပြုလုပ်သင့်ပါသည်။ အဆိုပါ လေ့လာမှုများပြုလုပ်သည့်အခါ ကုမ္ပဏီ၏ မည်သည့်အကြောင်းအရာများကို ဦးစားပေးလေ့လာသင့်သည်ကို KBZSC မှ အောက်ပါအတိုင်း အကြံပြုလိုပါသည်။

၁) ကုမ္ပဏီ၏ လုပ်ငန်းကို နားလည်ပါသလား?

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ ကုမ္ပဏီတစ်ခုသည် မည်သည့်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ကို သိရှိနားလည်ထားသင့်ပါသည်။ ကုမ္ပဏီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို နားလည်သဘောပေါက်ရန် ခက်ခဲပါက အဆိုပါကုမ္ပဏီ၏ ရှယ်ယာသည် ရင်းနှီးမြှုပ်နှံရန် မသင့်တော်သည့် စီးပွားရေးတစ်ခု ဖြစ်နိုင်ချေရှိသည်ဟု ယူဆနိုင်ပါသည်။

မိမိရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီသည် မည်သည့် စီးပွားရေးကဏ္ဍနှင့် ဆက်စပ်မှုရှိနေသည်ကို သိရှိခြင်းသည် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချရာတွင် များစွာအထောက်အကူပြုနိုင်ပါသည်။ ကုမ္ပဏီနှင့် ဆက်စပ်နေသည့် စီးပွားရေးကဏ္ဍ၏ စွမ်းဆောင်ရည်သည် အဆိုပါကုမ္ပဏီ၏ စွမ်းဆောင်ရည်ကို အကျိုးသက်ရောက်မှုများရှိစေနိုင်သောကြောင့် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများကိုလည်း သက်ရောက်မှုရှိနိုင်ပါသည်။ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း ကဲ့သို့စီးပွားရေးကဏ္ဍများသည် ရာသီအလိုက်လုပ်ငန်းလည်ပတ်မှုပုံစံမတူညီနိုင်သည့်အလေ့အထရှိပါသည်။ အဆိုပါ ရာသီအလိုက်လုပ်ငန်းလည်ပတ်မှုပုံစံများကို သိရှိနားလည်ထားခြင်းသည် မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အထောက်အကူပြုနိုင်ပါသည်။



YSX စာရင်းဝင်ကုမ္ပဏီများနှင့် သက်ဆိုင်ရာစီးပွားရေးကဏ္ဍများကို အောက်ဖော်ပြပါအတိုင်း တင်ပြလိုက်ပါသည်။

စာရင်းဝင်ကုမ္ပဏီ	သက်ဆိုင်ရာ စီးပွားရေးကဏ္ဍ
First Myanmar Investment Public Co., Ltd (FMI)	ဘဏ္ဍာရေး၊ ကျန်းမာရေး၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွား
Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH)	စက်မှုဇုန်အိမ်ရာဖော်ထုတ်ရေး
Myanmar Citizens Bank Ltd (MCB)	ဘဏ္ဍာရေး
First Private Bank Ltd (FPB)	ဘဏ္ဍာရေး
TMH Telecom Public Co., Ltd (TMH)	ဆက်သွယ်ရေး
Ever Flow River Group Public Co., Ltd (EFR)	သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု

၂) ကုမ္ပဏီ၏ ဝင်ငွေရရှိသည့် ပုံစံကို နားလည်ပါသလား?

ကုမ္ပဏီ၏ ဝင်ငွေရရှိသည့် ပုံစံကိုသိရှိနားလည်ခြင်းသည် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မည်သည့် ဝင်ငွေရလမ်းကြောင်းများမှ ကုမ္ပဏီကို ထောက်ပံ့မှုများပြုလုပ်နေသည်ကို သိရှိသင့်ပါသည်။ အဆိုပါ ဝင်ငွေရလမ်းကြောင်းများမှ အဓိကဝင်ငွေနှင့် ပုံမှန်ရဝင်ငွေများကို ခွဲခြားသိရှိထားသင့်ပြီး ကုမ္ပဏီ၏ အနာဂတ်ဝင်ငွေရရှိမှု ခိုင်မာခြင်း ရှိမရှိကိုလည်း နားလည်သဘောပေါက်ထားသင့်ပါသည်။

ဥပမာ MTSH ၏ စက်မှုဇုန်၊ စီးပွားရေးနှင့် လူနေအိမ်ရာ မြေကွက်ရောင်းချငှားရမ်းမှုများမှ အဓိကဝင်ငွေများရရှိလျက်ရှိပြီး ၎င်း၏ ပုံမှန်ဝင်ငွေများတွင် ပြုပြင်ထိန်းသိမ်းစရိတ်၊ ရေဖိုးနှင့် မိလ္လာစနစ်ထိန်းသိမ်းခ၊ စွမ်းအင်သုံးစွဲမှုအပေါ် စီမံခန့်ခွဲခ အစရှိသည့် အခကြေးငွေများပါဝင်လျက်ရှိပါသည်။

၃) ကုမ္ပဏီ၏ အမြတ်အစွန်းများ တိုးပွားလာနိုင်သည့် အလားအလာရှိပါသလား?

စီးပွားရေး၏ အလားအလာများသည် နှစ်အနည်းငယ်အတွင်း လျှင်မြန်စွာပြောင်းလဲသွားနိုင်သောကြောင့် ကုမ္ပဏီတစ်ခုသည် အနာဂတ်တွင် ဆက်လက်အမြတ်ရရှိနိုင်ချေအလားအလာရှိမရှိကို သိရှိထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီတစ်ခု ၏ အမြတ်ရရှိနိုင်ချေကို သိရှိနားလည်ရန် ကုမ္ပဏီ၏ စီးပွားရေးတိုးချဲ့ခြင်း အစီအစဉ်များ၊ လက်ရှိရင်းနှီးမြှုပ်နှံလျက်ရှိသည့် စီမံကိန်းများနှင့် အဆိုပါစီမံကိန်းများမှ အမြတ်အစွန်းများရရှိနိုင်မှုကို လေ့လာထားသင့်ပါသည်။

ဥပမာ FMI သည် စီးပွားရေးနယ်ပယ်ပေါင်းစုံ (ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်း) တို့တွင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီအုပ်စုဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံနှင့်တကွ အဆိုပါ စီးပွားရေးလုပ်ငန်းများတိုးတက်လာသည်နှင့် အမျှ FMI သည် အကျိုးခံစားခွင့်များစွာရရှိနိုင်မည်ဖြစ်သည်။

၄) ကုမ္ပဏီ၏ စီမံအုပ်ချုပ်သူများကို သိရှိပါသလား?

စီးပွားရေးခက်ခဲသည့် အချိန်ကာလများတွင် ကုမ္ပဏီစီမံအုပ်ချုပ်သူများသည် ကြုံတွေ့ရသည့် စိန်ခေါ်မှုများမှ ဖြတ်သန်းခဲ့ပုံနှင့် ပြီးခဲ့သည့်နှစ်များတွင် ကုမ္ပဏီ၏ စွမ်းဆောင်ရည်များကို လေ့လာခြင်းဖြင့် ကုမ္ပဏီ စီမံအုပ်ချုပ်သူများ၏ စွမ်းဆောင်ရည်များကို အကဲဖြတ်နိုင်ပါသည်။ ဥပမာ YSX တွင် စာရင်းဝင်ထားသည့် FMI ကုမ္ပဏီအုပ်စုသည် ၎င်းနှင့် သက်ဆိုင်သည့် စီးပွားရေးနယ်ပယ်များ တွင် ထိပ်တန်းကုမ္ပဏီအဖြစ် နှစ်ပေါင်းများစွာရပ်တည်ထားနိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် မတူညီသည့် စီးပွားရေးကာလတို့ကို ဖြတ်သန်းခဲ့ပြီးဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာများကို လေ့လာခြင်းဖြင့် နှစ်အလိုက် ကုမ္ပဏီ စီမံအုပ်ချုပ်သူများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်မည်ဖြစ်သည်။

၅) ကုမ္ပဏီ၏ အမြတ်ဝေစုခွဲပေးသည့် အစဉ်အလာကို သိရှိပါသလား?

ရှယ်ယာအမြတ်ဝေစုများမှ ပုံသေဝင်ငွေရရှိလိုသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှယ်ယာမဝယ်ယူမီ ကုမ္ပဏီ၏ အမြတ်ဝေစု ခွဲပေးသည့် အစဉ်အလာကို သိရှိနားလည်ထားသင့်ပါသည်။ အမြတ်ဝေစုပုံမှန်ပေးအပ်သည့် ခိုင်မာသည့် ကုမ္ပဏီများကို dividend stocks များဟု ယူဆနိုင်ပါသည်။ သို့သော် အမြတ်ဝေစုမပေးအပ်သည့်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံရန်မသင့်တော်သည့် ကုမ္ပဏီများဟု ယူဆ၍ မရနိုင်ပါ။ အဆိုပါကုမ္ပဏီများသည် ရရှိသည့်ဝင်ငွေများကို ကုမ္ပဏီတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ တိုးတက်မှုကို

အလေးပေးသည့် ကုမ္ပဏီများဖြစ်သောကြောင့် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီတိုးတက်လာသည်နှင့်အမျှ ရှယ်ယာဈေးနှုန်းမြင့်တက်လာနိုင်သည့် အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။

YSX စာရင်းဝင်ကုမ္ပဏီများ၏ ငွေသားအမြတ်ဝေစုပေးအပ်သည့် အစဉ်အလာများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

စာရင်းဝင် ကုမ္ပဏီ	2015	2016	2017	2018	2019	2020
FMI	120	135	100	100	-	-
MTSH	200	250	260	230	250	200
MCB	650	650	300	200	400	N/A
FPB	2,200	2,000	2,000	2,000	2,500	N/A
TMH	N/A	N/A	25	200	50	N/A
EFR	N/A	N/A	N/A	N/A	N/A	N/A

KBZSC ၏အစိုးရငွေတိုက်စာချုပ်Secondary Marketကိုဖိတ်ခေါ်ခြင်း

အစိုးရငွေတိုက်စာချုပ်များကို စတော့ရှယ်ယာများနည်းတူ KBZSC တွင် စတင်အရောင်းအဝယ်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အစိုးရငွေတိုက်စာချုပ်အတွက် နေ့စဉ်ဝယ်ဈေးရောင်းဈေးနှုန်းထားများကို KBZSC Facebook စာမျက်နှာတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

အစိုးရငွေတိုက်စာချုပ်များကို မည်သို့ဝယ်ယူနိုင်သလဲ?

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပုံမှန်အားဖြင့် ငွေတိုက်စာချုပ်ဝယ်ယူရန် မြန်မာနိုင်ငံဗဟိုဘဏ်မှ (၁) လလျှင် (၂) ကြိမ်ပြုလုပ်သည့် လေလံစနစ်ဖြင့် ငွေချေးသက်သေခံလက်မှတ်ရကုမ္ပဏီ (securities company) မှ တဆင့် ဝယ်ယူနိုင်ပါသည်။ လက်ရှိအချိန်တွင် ကျပ်သိန်း ၅ ထောင်မှ စတင်၍ အစိုးရငွေတိုက်စာချုပ်များကို လေလံဆွဲ၍ ဝယ်ယူရသောကြောင့် သာမန်ရင်းနှီးမြှုပ်နှံသူများစုအဖို့ အစိုးရငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲများစွာရှိပါသည်။

ထို့ကြောင့် ယခုနှစ်ဆန်းပိုင်းမှစတင်၍ အများပြည်သူများ အစိုးရငွေတိုက်စာချုပ်များတွင် လွယ်ကူစွာ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် KBZSC မှ ငွေတိုက်စာချုပ် လက်လီဈေးကွက်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ယခုအခါ KBZSC တွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အစိုးရငွေတိုက်စာချုပ်များကို ကျပ် ၁၀ သိန်းမှစတင်ကာ ဖုန်း (သို့) KBZSC ရုံးသို့ လူကိုယ်တိုင်လာရောက်၍ အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်သည်။

KBZSC အစိုးရငွေတိုက်စာချုပ် Secondary Market အလုပ်လုပ်ပုံ

ယခုနှစ် ဧပြီလမှစတင်ပြီး အစိုးရငွေတိုက်စာချုပ်များကို စတော့ရှယ်ယာများနည်းတူ secondary market နည်းလမ်းဖြင့် KBZSC တွင် ပုံမှန်အရောင်းအဝယ်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေတိုက်စာချုပ်များကို အရောင်းအဝယ်မပြုလုပ်ပဲ ငွေတိုက်စာချုပ်သက်တမ်းကုန်ဆုံးသည့်အချိန်အထိ ရင်းနှီးမြှုပ်နှံလေ့ရှိပါသည်။ ယခုအခါ KBZSC မှ အစိုးရငွေတိုက်စာချုပ်များကို secondary market နည်းလမ်းဖြင့်စတင် ဆောင်ရွက်နေပြီဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် KBZSC Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည့် နေ့စဉ်အဝယ်အရောင်းနှုန်းထားများဖြင့် ကော်မရှင်ခမပါဝင်ဘဲ ပုံမှန်အရောင်းအဝယ်ပြုလုပ်နိုင်ပြီဖြစ်သည်။

အစိုးရငွေတိုက်စာချုပ်ဈေးနှုန်းများကို မည်သို့သတ်မှတ်သလဲ?

အစိုးရငွေတိုက်စာချုပ်၏ ဈေးကွက်ပေါက်ဈေးမှာ စာရင်းရှင်းလင်းသည့်နေ့ (settlement date)၊ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် အတိုးနှုန်းထား (market interest rate) နှင့် ဈေးကွက်၏ ဝယ်လိုအားရောင်းလိုအား (market demand and supply) အပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိမည် ဖြစ်သည်။ ငွေတိုက်စာချုပ်လျှော့ဈေးနှုန်း (discount rate) နှင့် ငွေတိုက်စာချုပ်တန်ဖိုး (price) တို့သည် တန်ဖိုးပြောင်းပြန်ရွေ့လျားသည့် သဘောသဘာဝရှိသည်။ ထို့ကြောင့် လျှော့ဈေးနှုန်းကျဆင်းလျှင် ငွေတိုက်စာချုပ်၏ တန်ဖိုးသည် မြင့်တက်မည်ဖြစ်ပြီး လျှော့ဈေးနှုန်းမြင့်တက်ပါက ငွေတိုက်စာချုပ်၏ တန်ဖိုးသည် လျော့ကျသွားမည် ဖြစ်သည်။

KBZSC အစိုးရငွေတိုက်စာချုပ် Secondary Market နှုန်းထားများ (၉/၇/၂၀၂၀)

ငွေတိုက်စာချုပ် အမှတ်	ငွေတိုက်စာချုပ် အမည်	သက်တမ်းကုန်ဆုံးမည့်နေ့ (DD/MM/YYYY)	အဝယ် (MMK)	အရောင်း (MMK)
GVT2103057	Govt. of MM 05 March 2021 T-Bill	05-03-2021	95,218.22 (7.8% p.a)	- -
GVT2105078	Govt. of MM 07 May 2021 T-Bill	07-05-2021	93,797.06 (8.1% p.a)	94,013.04 (7.8% p.a)
GVTB22086	Govt. of MM 15 August 2022 T-Bond	15-08-2022	102,292.67 (7.6% p.a)	102,958.10 (7.25% p.a)

*အထက်ဖော်ပြပါဈေးနှုန်းများသည် ကျပ် (၁)သိန်းပေါ်တွင် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။

** အထက်ဖော်ပြပါ T-bond ဈေးနှုန်းများသည် အစိုးရသို့ ကြိုတင်ပေးဆောင်ရမည့် အတိုး (Accrued Interest) ပါဝင်ပြီးဖြစ်ပါသည်။

***အစိုးရငွေတိုက်စာချုပ်အရောင်းအဝယ်များအတွက် ကော်မရှင်ခပေးဆောင်ရခြင်းမရှိပါ။

KBZSC မှ ကျင်းပသော မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်၏ အနာဂတ်အလားအလာ

Covid-19 အချိန်ကာလတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်၏ အနာဂတ်အလားအလာကို သိရှိနိုင်စေရန် ရည်ရွယ်၍ KBZSC မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်စတော့အိတ်ချိန်းတွင် Facebook Live မှ တဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း၏ Executive Senior Manager ဖြစ်သူ ဦးသက်ထွန်းဦး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ Director of Market Surveillance ဖြစ်သူ ဦးဆန်းဝင်းနှင့် KBZSC ၏ Deputy Head of Equity Capital Markets ဖြစ်သူ ဦးမြင့်ဌေးဝင်းတို့မှ ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၏ အကျဉ်းချုပ်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။



လက်ရှိ ဈေးကွက်မရေရာသည့်အချိန်ကာလတွင် YSX အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ အရင်းအနှီးဈေးကွက်တွင် ယုံကြည်မှုတိုးပွားလာရန် မည်သို့ဆောင်ရွက်ထားပါသလဲ?

U Thet Htun Oo - စာရင်းဝင်မည့်ကုမ္ပဏီများမှတ်ပုံတင်ခြင်းမပြုလုပ်မီ YSX အနေဖြင့် ၎င်း၏ သတ်မှတ်ထားသည့် အရည်အသွေး သတ်မှတ်ချက်စံနှုန်းများနှင့် အညီ စာရင်းဝင်မည့်ကုမ္ပဏီများအပေါ် အဆင့်ဆင့်သော စစ်ဆေးမှု (due diligence) များပြုလုပ်ပါသည်။ စာရင်းဝင်ခွင့်ရရှိပြီးသော ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအချက်အလက်များနှင့် ရှယ်ယာအရောင်း အဝယ်ဆိုင်ရာ အချက်အလက်များကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်လျက်ရှိပါသည်။ ကုမ္ပဏီဒါရိုက်တာများကိုလည်း အတွင်းသတင်းဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း (insider trading)၊ ဈေးကွက်ခြယ်လှယ်ခြင်း (market manipulation) နှင့် ပတ်သက်သည့် ရှောင်ရန်အချက်များကို ရှင်းလင်းတင်ပြခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက်လည်း မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှု များပြုလုပ်နိုင်ရန် အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။ ယခုလို covid-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ပူပန်မှု ကျစေရန် စာရင်းဝင်ကုမ္ပဏီများအနေဖြင့် စီးပွားရေး လုပ်ငန်းများအပေါ်ကိုဗစ်နှင့် ပတ်သက်သည့် အကျိုးသက်ရောက်မှုများကို ရင်းနှီးမြှုပ်နှံသူများသိရှိနိုင်ရန် ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန် YSX မှ ညွှန်ကြားမှုများလည်း ပြုလုပ်ထားပါသည်။

Covid-19 သည် ကနဦးရှယ်ယာရောင်းချခြင်း (IPO) နှင့် နောက်ထပ်စာရင်းဝင်မည့်ကုမ္ပဏီများ၏ စာရင်းဝင်မည့် အချိန်ဇယား (timeline) အပေါ်မည်သို့ သက်ရောက်မှုရှိနိုင်ပါသလဲ? မူလရည်မှန်းထားသည့်အချိန်ဇယားအတိုင်း စာရင်းဝင်နိုင်ရန် SECM အနေနဲ့ မည်သို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသလဲ?

U Sun Win - Covid-19 ကြောင့် ကုမ္ပဏီများ၏ စာရင်းဝင်မည့်အချိန်ဇယားပေါ် သက်ရောက်မှုတချို့ရှိခဲ့ပါသည်။ ဥပမာအနေဖြင့် EFR ကုမ္ပဏီ၏ စာရင်းဝင်မည့်အချိန်ဇယားကို မတ်လမှ မေလသို့ ပြောင်းလဲပေးခဲ့ရတာတွေရှိခဲ့ပေမယ့် အောင်မြင်စွာစာရင်းဝင်နိုင်ခဲ့ပါတယ်။ SECM အနေဖြင့် လက်ရှိစာရင်းဝင်ရန် ပြင်ဆင်လျက်ရှိသည့် ကုမ္ပဏီတချို့ရှိပါသည်။ Covid-19 ကာလအတွင်း သတ်မှတ်ထားသော အချိန်ဇယားအတွင်း IPO လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်နှင့် YSX တွင် စာရင်းဝင်နိုင်ရန် ရန်ကုန်စတော့အိတ်ချိန်းတွင် JICA နှင့် SECM ဖွဲ့စည်းထားသော Special Task Force (STF) မှဆောင်ရွက်လျက်ရှိသကဲ့သို့ YSX Listing Consulting Division အနေနဲ့လည်း အခမဲ့ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

Covid-19 သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအပေါ် မည်သည့်သက်ရောက်မှုများရှိခဲ့ပါသလဲ? လက်ရှိဆောင်ရွက်လျက်ရှိသည့် M&A နဲ့ IPO များအပေါ်မည်သည့် သက်ရောက်မှုများရှိနိုင်သလဲ?

U Myint Htay Win - Covid-19 ကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအပေါ် ထိခိုက်မှုတချို့ရှိပါသည်။ သို့သော် နိုင်ငံတော်အနေဖြင့်လည်း Covid-19 ပြန်လည်ကုစားခြင်းအစီအမံ (CERP) သည် အဆိုပါလုပ်ငန်းများကို ဦးစားပေးထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ Covid-19 ကာလအတွင်း ကုမ္ပဏီတန်ဖိုးများပုံမှန်ထက် အနည်းငယ်ကျဆင်းနေခြင်းကြောင့် M&A လုပ်ငန်းများအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားလာနိုင်တဲ့အတွက် အနာဂတ်အလားအလာ ကောင်းမွန်လာနိုင်ချေရှိပြီးတော့ IPO အနေနဲ့ကတော့ လာမည့်နှစ်တွင် လုပ်ငန်းစဉ်များပြားလာနိုင်၍ အလားအလာပိုမိုကောင်းမွန်လာနိုင်ပါတယ်။

SECM အနေဖြင့် Covid-19 ကာလ YSX တွင် ရင်းနှီးငွေရှာဖွေရန်နှင့် အနာဂတ် စာရင်းဝင်ကုမ္ပဏီအဖြစ်ဝင်ရောက်နိုင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီများကို မည်သို့ကူညီထောက်ပံ့မှုများပေးသွားရန် စီစဉ်ထားသလဲ?

U Sun Win - နိုင်ငံတော်အနေဖြင့် Covid-19 ကာလအတွင်း CERP များအစီအစဉ်များဆောင်ရွက်ထားမှုများရှိသကဲ့သို့ SECM အနေဖြင့်လည်း အနာဂတ်တွင် ကုမ္ပဏီများ အရင်းအနှီးရှာဖွေနိုင်ရန် Covid-19 ကာလအတွင်း ကုမ္ပဏီမှ ထုတ်ဝေရောင်းချသည့် ငွေတိုက်စာချုပ်ဈေးကွက် (corporate bond market) နှင့်ပတ်သက်သည့် ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ကုမ္ပဏီများ စာရင်းဝင်ရန် ပုံမှန်အတိုင်း လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများကိုလည်း ပြုလုပ်လျက်ရှိသကဲ့သို့ ကုမ္ပဏီ၏ လုပ်ငန်းအပေါ်မူတည်၍ စာရင်းဝင်ရန် သတ်မှတ်ထားသည့်စံနှုန်းများကိုလည်း ပြန်လည်စဉ်းစားသုံးသပ်သွားမည် ဖြစ်သည်။

လက်ရှိရင်းနှီးငွေရှာဖွေနေသောကုမ္ပဏီများအနေဖြင့် မည်သည့်အခက်အခဲများ ကြုံတွေ့လျက်ရှိသလဲ?

U Myint Htay Win - လက်ရှိရင်းနှီးငွေရှာဖွေနိုင်သည့် နည်းလမ်း ၂ မျိုးရှိပြီး ကုမ္ပဏီ၏ ရှယ်ယာရောင်းချခြင်းဖြင့် ရင်းနှီးငွေရှာဖွေခြင်း (equity financing) နှင့် ကြွေးမြီရယူခြင်းဖြင့် ရင်းနှီးငွေရှာဖွေခြင်း (debt financing) ဟူ၍ ရှိပါသည်။ ပြည်တွင်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသည့် Strategic Investor များနှင့် Private Equity များမှာ စီးပွားရေးကဏ္ဍအသီးသီး၏ အဆင့် ၁ မှ ၃ အတွင်းရပ်တည်နေသည့်ကုမ္ပဏီကြီးများတွင်သာ ရင်းနှီးမြှုပ်နှံလေ့ရှိပါသည်။ ထို့ကြောင့် အသေးစားနှင့် အလတ်စားကုမ္ပဏီများအတွက် ရင်းနှီးငွေရှာဖွေရန် ခက်ခဲမှုတချို့ရှိပါသည်။

နိုင်ငံတော်အစိုးရ၏ Covid-19 relief plan သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ်မည်သည့်အကျိုးသက်ရောက်မှုရှိမလဲ?

U Thet Htun Oo - နိုင်ငံအစိုးရ၏ Covid-19 relief plan သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် အများအားဖြင့် အကျိုးသက်ရောက်မှုများရှိခဲ့ပါတယ်။ အစိုးရအနေဖြင့် ချေးငွေအပ်ငွေများအပေါ် အတိုးနှုန်းလျှော့ချမှုများပြုလုပ်ခဲ့သည့်အတွက် လုပ်ငန်းအများစုတွင် ငွေကြေးလည်ပတ်နိုင်မှုကို အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အတိုးနှုန်း ၁%ဖြင့် ချေးငွေများ သက်သက်သာသာထုတ်ချေးပေးခြင်းအနေဖြင့်လည်း ပုဂ္ဂလိက အသေးစားနှင့်အလတ်စားလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှုကို အထောက်အကူဖြစ်စေခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် M&A လုပ်ငန်းစဉ်များကို ပိုမိုအားပေးလုပ်ဆောင်လာသည်ကို မြင်တွေ့ရခြင်းသည် ပုဂ္ဂလိကလုပ်ငန်းများအတွက် ကောင်းမွန်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အစိုးရအနေဖြင့် ငွေတိုက်စာချုပ်ဈေးကွက်ကို ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်ပါက ကုမ္ပဏီများအနေဖြင့် စတော့ရှယ်ယာဈေးကွက်တွင်သာမက ငွေတိုက်စာချုပ်ဈေးကွက်တွင် ရင်းနှီးငွေများရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒေသတွင်းနိုင်ငံများနည်းတူ စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်ခြင်းမရှိသေးသည့် ကုမ္ပဏီများအတွက် second board တည်ထောင်မည့်အစီအစဉ်ရှိပါသလား?

U Thet Htun Oo - ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင်ရောက်ရန် သတ်မှတ်ထားသည့် စံနှုန်းများသည် နိုင်ငံတကာစံနှုန်းများဖြင့် တပြေးညီ သတ်မှတ်ထားသည့်အတွက်ကြောင့် သတ်မှတ်ချက်စံနှုန်းမပြည့်မီသေးသည့် ကုမ္ပဏီများအနေဖြင့် ရင်းနှီးငွေရှာဖွေနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ အဆိုပါကုမ္ပဏီများ၏ ရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နိုင်ရန် second board ကို တည်ထောင်မည့် အစီအစဉ်ရှိပါသည်။ လက်ရှိအချိန်တွင် အဆိုပါ second board အားတည်ထောင်နိုင်ရန် ပြင်ဆင်မှုမှာ အကြမ်းအားဖြင့် ပြီးစီးပြီး ဖြစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိရန် တင်ပြထားသည့် အနေအထားတွင် ရှိပါသည်။

လက်ရှိ YSX တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစတင်ပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခွင့်ပေးခဲ့သည့် တခြား အရင်းအနှီးဈေးကွက်များကို လေ့လာခြင်းဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ မည်သည့် မျှော်လင့်ချက်များထားရှိနိုင်မလဲ?

U Thet Htun Oo - လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် စာရင်းဝင်ကုမ္ပဏီများအနေဖြင့် ရင်းနှီးငွေများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ အများဆုံး ၃၅% အထိ ရှာဖွေနိုင်မည်ဖြစ်သည်။ ဒေသအတွင်း အရင်းအနှီးဈေးကွက်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရာခိုင်နှုန်း တစ်စိတ်တစ်ပိုင်းမှ ၁၀၀% အပြည့်အထိ ခွင့်ပြုခဲ့သည်ကို ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ လေ့လာနိုင်ပါသည်။ နိုင်ငံတကာအရင်းအနှီးဈေးကွက်များတွင် mutual fund များနှင့် trust fund များ ဖွဲ့စည်းပြီး အရင်းအနှီး ဈေးကွက်ကို ပိုမိုပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်သွားသကဲ့သို့ မြန်မာ့အရင်းအနှီးဈေးကွက်အနေနဲ့လည်း ထိုသို့လုပ်ဆောင်ခြင်း ဖြင့် ပိုမိုကောင်းမွန်ပြည့်စုံသော အရင်းအနှီးဈေးကွက် ဖြစ်လာနိုင်ပါသည်။

အစိုးရငွေတိုက်စာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာပါက မြန်မာနိုင်ငံ၏အရင်းအနှီးဈေးကွက်အပေါ်မည်သည့်အကျိုးသက်ရောက်မှု ရှိနိုင်မလဲ?

U Sun Win - အရင်းအနှီးဈေးကွက်တွင် equity financing နှင့် debt financing ရင်းနှီးမြှုပ်နှံမှု(၂)မျိုး ပြုလုပ်နိုင်ကြပေမယ့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူအများသိရှိထားကြသည်မှာ equity financing ကိုသာသိရှိထားကြပြီး debt financing ဖြစ်တဲ့ ငွေတိုက်စာချုပ် ဈေးကွက်ကိုတော့ အကျွမ်းတဝင် သိရှိထားခြင်းမရှိသေးပါ။ ဒေသတွင်းနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အရင်းအနှီး ဈေးကွက်တွင် စတော့ရှယ်ယာ (၆) ခုနှင့် ကုမ္ပဏီများမှ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ် အနေနဲ့ (၆) ခုရှိသကဲ့သို့ မြန်မာနိုင်ငံအနေနဲ့လည်း ကုမ္ပဏီများမှ ငွေတိုက်စာချုပ်များထုတ်မရောင်းမီ ငွေတိုက်စာချုပ်ထပ်ဆင့်ဈေးကွက် ဖြစ်ပေါ်လာရန် ABMI (Asian Bond Markets Initiative) စည်းမျဉ်းများအတိုင်း လစဉ်အစည်းအဝေးများပြုလုပ်လျက်ရှိပါသည်။ ငွေတိုက်စာချုပ်ထပ်ဆင့် ဈေးကွက်ဖြစ်ပေါ်လာရန် ၂၀၁၆ ခုကတည်းက စည်းမျဉ်းများချမှတ်ထားပြီးဖြစ်သည့်အတွက် ဈေးကွက်အကောင်အထည်ဖော်နိုင်ရန် နီးစပ်လာပြီ ဖြစ်သည်။

KBZSC မှ ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်အနာဂတ်အလားအလာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးပေးခဲ့သည့် YSX မှ ဦးသက်ထွန်းဦးနှင့် SECM မှ ဦးဆန်းဝင်းတို့ကို အထူးကျေးဇူးတင်ရှိပါသည်။

KBZSC Securities Trading Department သို့ ဆက်သွယ်ရန်

License No.	: 001	Website	: www.kbzsc.com
Telephone	: 01 230 7305 – 08	Facebook	: www.facebook.com/KBZSC
Email	: trading@kbzsc.com	Office Hours	: 9:00 AM – 4:30 PM (Monday – Friday)

တာဝန်မှ ကင်းလွတ်ကြောင်းအသိပေးခြင်း (Disclaimer)

The Market Watch Newsletter အား KBZSC မှ အများပြည်သူသို့ အသိပညာပေးရန် ရည်ရွယ်၍ အများပြည်သူတို့ အလွယ်တကူရရှိနိုင်သောအချက်အလက်များနှင့် အခြားမှန်ကန်သောသတင်း အရင်းအမြစ်များအားမှီငြမ်း၍ ထုတ်ဝေခြင်းဖြစ်ပါသည်။ ဤသတင်းလွှာတွင်ဖော်ပြထားသောအချက်အလက်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်အချို့သော သတင်းအချက်အလက်/ အကြောင်း အရာများကိုသာဖော်ပြထားသဖြင့် မိမိရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အရေးပါသောအခြားအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ဆုံးရှုံးနိုင်ခြေများရှိသဖြင့် စတော့ရှယ်ယာဈေးကွက်တွင်ရင်းနှီးမြှုပ်နှံမည်ဆိုပါကမိမိ၏ risk profile နှင့် investment objective များပေါ်မူတည်၍ စဉ်းစားသုံးသပ်ရန်လိုအပ် ပါသည်။ ဤသတင်းလွှာတွင် ပါဝင်သော သတင်းအချက်အလက်အသုံးပြု၍ ဖြစ်ပေါ်လာသောမည်သည့်ရလဒ်အပေါ်မဆို KBZSC မှ တာဝန်မရှိပါ။ ဤ သတင်းလွှာတွင် ပါဝင်သော သတင်းအချက် အလက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း KBZSC ၏ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝခွင့်မပြုပါ။